

ကိုပြန်ပို့ရပေမယ့်၊ နေ့သော အရေးပေးအရာအနေမိမိတို့ မိမိကိုယ်ကို အိုးရာယူကင်းစင်ရန် မိမိကွဲစည်းဝတ်ဆင်မှုကပါရန် အသိပေးထားသည်။



ကမ္ဘာ့ပြန်ပို့မိသားစု၊ အိမ်နီးနားခွဲအသိုက်အဝန်းတစ်ခုလုံးရှိ လူများလည်း မိမိကွဲစည်းဝတ်ဆင်ထားဖို့ကပါသည်။




ကမ္ဘာ့ပြန်ပို့ကွဲစည်းသည့် သင့်အား အိုးရာယူကင်းစင်စေဖို့ပါ။



သင့်ကွဲစည်းသည့် ကမ္ဘာ့ပြန်ပို့အား အိုးရာယူကင်းစင်စေဖို့ပါ။




ကမ္ဘာ့ပြန်ပို့အနေဖြင့် နာမကန်းမျှဖစလင်ပင် မိမိကွဲစည်းဝတ်ဆင်ရန်လိုအပ် သည်။




လမ်းလျှောက်ရန်အိမ်ထဲထွက်ခွာခြင်း၊ အပြင်သို့ သွားရောက်ကစားခြင်း၊ စတိုးဆိုင်သို့ သွားခြင်း သို့မဟုတ် ဆရာဝန်ထံသို့ သွားခြင်းတို့တွင် ကမ္ဘာ့ပြန်ပို့အနေဖြင့် မိမိကွဲစည်းဝတ်ဆင်ရန် အရေးကြီးပါသည်။



မိကွန်စည်းအမီးအစားမား
ရေခြံယုစရာအမီးမီးရွံပါသည့်။



ကမ္ဘေပြုအရှေ့ဖင စတိုးဆိုငမ္ သို မဟုတ
အြလငးမ္ မာယုရရွံသည့် မိကွန်စည်းကို
ဝတဆငးငသလို တရွံပ၊ စောင၊
မိကွန်အပုလကကိုငပဝါသာမက
အတငးခံမားစသည့်ဖင
ကိုယုပိုငမိကွန်စည်းကိုပုလုပိုငသည့်။



ကမ္ဘေပြုအရှေ့ဖင မိမိမိကွန်စည်းကို
အလွဆငးငသည့်။



းကြံမိကွန်စည်းအမီးအစားမားသည့်
ဆရာဝနမားလိုအပသည့် မိကွန်စည်းမား
မဟုတပါ။ ကြံမိကွန်စည်းသည့် သငးင
သငပတဝနးကငကို အဲရာယုကငးစေရန
အတကြံသျဖစသည့်။



ကမ္ဘေပြုအရှေ့ဖင
မိကွန်စည်းမတပဆငမ လကမားကို
အမမတမးဆေးဖေက
သန့/စငသငသည့်။



ကမ္ဘေပြု၏မိကွန်စည်းသည့် ခါခါ
ပါးစပွင မေးစေမားကို ဖုံးအပုငရမည့်။
မိကွန်စည်းသည့် သကတောငသကသာ
ရွံနိုငသည့်။



ပထမပိုင်းတၢ်
ကဘၣ်ပြုဒါမ်ကွဲးစဉ်းသညး
သကုတော့သကုသာမရွံဟု
ခံစားရကော့ဒ်းရနီဒ်းသညး။




မ်ကွဲးစဉ်းဝတုဆဋ္ဌာဒ်းကို ကဘၣ်
ပိုလော့ကုဒ်လော့ တပုဆဋ္ဌာရလဋ္ဌာ
ကူလာလော့လော့ဖစုသညး။




အိမုကိုပြုဒ်ရောကူလာခိနုတၢ်
မိမိလကုမားကို
အစမဲတမုးဆေးဖော့ကာသဋ္ဌာပီး
မ်ကွဲးကိုထိကိုဋ္ဌာဒ်းမွဲ ရော့ဒ်းရမညး။



အကယုၣ်မိမိမ်ကွဲးစဉ်းသညး
အဝတုၣ်ဖဋ္ဌာပီလုပုထားပါက
ခံကုခံကုလော့ဖပြုပစုရမညး။



နော့ကုတစုခါမုအုပုသိၣ် သးခိနုတၢ်
အသစုတစုခါဝတုဆဋ္ဌာဒ်းသညး။



မ်ကွဲးစဉ်းဝတုဆဋ္ဌာဒ်းသညး လူတိုဒ်းကို
အိရာယုကုဒ်းစေသညး။

